

တၢ်ရဲၣ်သဲကတီၤတၢ်ဆူးတၢ်ဆါလၢကိၣ်ဒီးတၢ်ကွၢ်ထွဲဖိသၢ်ဆံးအ လီၤအကျဲအပူၤ

တၢ်အကၢ်ဒိၣ်ကတၢ်တမံၤလၢပမၤအီၤသ့လၢတၢ်ကမၤကဘၢလီၤခိၣ်ရဲၣ်သဲဘဲရၢၤ (COVID-19)

အတၢ်ရၢၤလီၤအသးလၢပပုၤတၢ်အပူၤမ့ၢ်တၢ်ကအိၣ်ဆိးလၢဟံၣ်ဖဲပအိၣ်တဆူၣ်တချ့ၣ်ဖဲမ့ၢ်အိၣ်ဒီးတၢ်ဆါအပနီၣ်စၢ်ဖိတဖၣ်အခါဒၣ်လဲၣ်န့ၣ်လီၤ.

တၢ်လၢနကဘၣ်သ့ၣ်ညါ

ဖဲဖိသၢ်တဂၤမ့ၢ်တဆူၣ်တချ့ၣ်အခါ,မ့ၢ်အိၣ်ဒီးတၢ်ဆါအပနီၣ်လၢအစၢ်တဖၣ်အခါဒၣ်လဲၣ်န့ၣ်,အဝဲသ့ၣ်ကဘၣ်
အိၣ်လၢဟံၣ်လီၤ

ဖဲဖိသၢ်တဂၤမ့ၢ်ဆူးဆါထီၣ်ဖဲမ့ၢ်ဆါခိၣ်အခါ,တၢ်ကဘၣ်ဟဲအိၣ်က့ၤအဝဲသ့ၣ်လၢကိၣ်,ဖဲသၢ်ဆံးတၢ်ကွၢ်ထွဲကဟုၣ်ကယၢ်ဒီးတၢ်ကူၣ်ဘၣ်ကူၣ်သ့အလီၤ (ECEC)
တသ့ဖဲအသ့လၢအဆိအချ့န့ၣ်လီၤ.

ဖဲဖိသၢ်တဂၤမ့ၢ်အိၣ်ဒီးခိၣ်ရဲၣ်သဲဘဲရၢၤ (COVID-19) အတၢ်ဆါအပနီၣ်တခါလၢလၢတၢ်ရဲၣ်
လီၤအီၤလၢလၢန့ၣ်,မ့ၢ်စၢ်ဒၣ်လဲၣ်,ကဘၣ်မၤကွၢ်အသးဒီးအဝဲသ့ၣ်ကဘၣ်အိၣ်လၢဟံၣ်တုၤလီၤလၢအဝဲသ့ၣ်
မၤန့ၢ်က့ၤအတၢ်အစၢ်တဖၣ်ဝံၤအလီၤခဲန့ၣ်လီၤ

- တၢ်လီၤကီၢ်
- တၢ်ခုၣ်မ့ၢ်တမ့ၢ်ကပၤကဝါထီၣ်
- တၢ်ကူး
- ကိၢ်ယုၢ်ဆါ
- ကသါတလၢကသါ
- နါအုၣ်ထံယွၢ်
- နါနၢတၢ်အစိသ့ၣ်လၢကွၢ်တၢ်အရီၢ်သ့ၣ်ဟါမၢ်

လၢတၢ်အိၣ်သးလီၤလီၤဆီဆိတနီၤခိၣ်သၢ်ပံဆါ,ယုၢ်ညၣ်ဆါ,နါစ့ၤဘဲး,သးကလဲၣ်,ဘျီဒီးအုၣ်လူဘၣ်တဘၣ်တၢ်ဆိကမိၣ်အီၤဒဲတၢ်ဆါပနီၣ်တဖၣ်သ့လီၤ.

လၢဆူညါတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးအဂီၢ်-

- ကိးဘၣ် 24-န့ၣ်ရံၣ်ခိၣ်ရဲၣ်သဲဘဲရၢၤ (COVID-19) အလီၤကျိၤလၢ 1800 675 398 တက့ၢ်
- ကိးဘၣ်ကသံၣ်သရၣ်ထီၣ်ရီၤ
- သူဘၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့အဝဲကျိၤလၢ (Department of Health - DHS) [လိၣ်ဟံၣ်အဖီခိၣ်တၢ်သမံသမိးမၤကွၢ်သးအပိးအလီၤ](#) န့ၣ်တက့ၢ်.

လဲအိန်သကိးဘဉ်- [တၢ်ကမၤန့ၢ်တၢ်မၤကွၢ်ဖဲလဲၣ်](#).

ဖိသၢ်တဖၣ်ကတၢၢ်အိၣ်လၢဟံၣ်တုၤလီၤလၢအဝဲသ့ၣ်အတၢ်ဆါပနီၣ်မ့ၢ်တအိၣ်လၢအခါ, ဖဲအဝဲသ့ၣ် အခိၣ်ရိၣ်န့ၣ်ဘဲရၢးစံ (COVID-19) အတၢ်မၤကွၢ်မ့ၢ်စံးတၢ်ဆါအယၢ်မ့ၢ်တအိၣ်အခါဒၣ်လဲၣ်န့ၣ်လီၤ

ဖဲပုၤတဖၣ်မၤကွၢ်အသးအိၣ်ဒီးခိၣ်ရိၣ်န့ၣ်ဘဲရၢးစံ (COVID-19) အယၢ်မ့ၢ်တဖၣ်တၢ်ထံၣ်လၢအိၣ်ဘူးထိးဘဉ်ဒီး ပုၤလၢအအိၣ်ဒီးတၢ်ဆါအယၢ်န့ၣ် အဝဲသ့ၣ် ကတၢၢ်အိၣ်လီၤဖျိၣ်အသး,အိၣ်သဒါအသးကွၢ်ဟ့ၣ်တၢ်ဆါတုၤလီၤလၢအဝဲသ့ၣ်ဒီးန့ၣ်ဘဉ်တၢ်ပျဲပူၤဖျဲးလၢ DHS အအိၣ်အစုန့ၣ်လီၤ.

ဖိသၢ်တဖၣ်လၢအအိၣ်ဒီးတၢ်ဆါအပနီၣ်လၢတဟါမၤတဖၣ်မ့ၢ်လၢအအိၣ်ဒီးတၢ်ဆါအတၢ်အိၣ်သးလၢညါလၢ အမ့ၢ်တၢ်ဒ်သိးတၢ်ဖိဒီးသ့ၣ်ခိၣ်ဖျိၣ်ဖျိၣ်ကမ့ၢ် အတၢ်ဂ့ၢ်ကီ မ့ၢ်တဖၣ်သးဘံးဒီးအတၢ်ဆါအပနီၣ်တဖၣ်မ့ၢ်ဝဲဒၣ် ဒ်အညီၣ်န့ၣ်အတၢ်ဆါအတၢ်အိၣ်သးတဖၣ်အယၢ်န့ၣ်အဝဲသ့ၣ်ဆဲးထီၣ် ECEC/ကွဲသ့လီၤ. အဝဲသ့ၣ်ကတၢၢ်မၤကွၢ် အသးလၢ COVID-19 ဖဲအဝဲသ့ၣ်မ့ၢ်အိၣ်ထီၣ်ဒီးတၢ်ဆါအပနီၣ်လၢအလီၤဆီမ့ၢ်တဖၣ်န့ၣ်န့ၣ်တၢ်ဆါအပနီၣ်တဖၣ်လၢအညီၣ်န့ၣ် အိၣ်ဒီး အဝဲသ့ၣ်အခါန့ၣ်လီၤ. အဝဲသ့ၣ်ကြၢးမၤန့ၢ်တၢ်ဆါအလံာ်အုၣ်သးလၢအဝဲသ့ၣ်အ GP အအိၣ်လၢတၢ်ကထီၣ် ECEC/ကွဲဖဲအဝဲသ့ၣ်အတၢ် ဆါပနီၣ် မ့ၢ်အိၣ်ဒၣ်အလီၤလီၤလၢဘဉ်တဘဉ်က လီၤကဲလိာ် အသးဒီး COVID-19 အတၢ်ဆါအပနီၣ်လၢအဒိမ့ၢ်တၢ်ဒ်သိး တၢ်ကူးမ့ၢ်တဖၣ်န့ၣ်အုၣ်ထံယုၤန့ၣ်လီၤ.

ဖိသၢ်လၢအသးစၢ် (ကတီၤဆိကွဲတုၤလီၤလၢ ၂ တီၤ) ဘဉ်တဘဉ်ကအိၣ်ဒီးဘဲရၢးစံတၢ်ဆါကဲထီၣ်ဝံၤအလီၤခံ တၢ်ဆါအပနီၣ်လၢအထူး ယံာ်အသးလၢ အဒိမ့ၢ်တၢ်ဒ်သိး နါအုၣ်ထံယုၤမ့ၢ်ကူးဒီးအဝဲသ့ၣ်ဟဲက့ၤထီၣ်ကဒါ ကွဲ/ECEC ဖဲ COVID-19 အတၢ်မၤကွၢ်လၢတၢ်ဆါအယၢ်တအိၣ် ဝံၤအလီၤခံဖဲ အတၢ်ဆါအပနီၣ်မ့ၢ်တဟါမၤကွၢ် ခဲလၢဘဉ်အခါဒၣ်လဲၣ်န့ၣ်သ့လီၤ. အဝဲသ့ၣ်ကလိၣ်ဘဉ်တၢ်ဆါအလံာ်အုၣ်သးလၢအဝဲသ့ၣ်အ GP လၢအတဲလီၤ တၢ်လၢအဝဲသ့ၣ်အိၣ်ဆူၣ်အိၣ်ဆူၣ်မ့ၢ်တဖၣ်ကျါက့ၤလဲၣ်ဒီးအဝဲသ့ၣ်အတၢ်ဆါလၢအဆဲးအစၢ် တဖၣ်န့ၣ်လီၤ.

လၢတၢ်ဂ့ၢ်တၢ်ကျါဘဉ်ဘးတၢ်ဆါကတီၤအစ့ၤကတၢၢ်လၢကွဲဖိဒီးဖိသၢ်တဖၣ်ကလိၣ်အိၣ်လၢဟံၣ်လၢအဝဲသ့ၣ် အတၢ်အိၣ်သးအဂီၢ်, ကွၢ်မၤသ့ၣ်ညါဘဉ် သးဖဲ [DHS ကွဲတၢ်ဒုးဟံၣ်ဟံၣ်ဂီၢ်အစုရီအပူၤတက့ၢ်](#).

ဖိသၢ်တဖၣ်တလိၣ်ဘဉ်တၢ်ဆါအလံာ်အုၣ်သးတချုးက့ၤကဒါဆူကွဲ /ECEC

တဘျီဖဲတၢ်ဆါအပနီၣ်တဖၣ်မ့ၢ်တအိၣ်လၢန့ၣ်,တၢ်တလိၣ်ဘဉ်ဖိသၢ်ဒီးကွဲဖိတဖၣ်လၢကအိၣ်ဒီးတၢ်ဆါအလံာ်အုၣ်သးတဘျီလၢအအိၣ်ဟဲလၢဝဲၤ ကျါလၢတၢ်ကူၣ်ဘဉ်ကူၣ်သ့ဒီးတၢ်သိၣ်လိမၤယုၤ(Department of Education and Training) မ့ၢ်တဖၣ် တချုးအက့ၤကဒါဆူကွဲ/ECEC န့ၣ်ဘဉ်.

စံးဘျုးဘဉ်န့ၣ်လၢန့ၣ်တၢ်ဆါထွဲမၤစၢၤလၢတၢ်လူၤဟိမၤထွဲခိၣ်ခါသ့ၣ်တဖၣ်အံၤ,တပူၤယိပအိၣ်ပူၤပူၤဖျဲးဖျဲးသ့လီၤ.

တၢ်ဟ့ၣ်ကူၣ်တခါအံၤဘဉ်တၢ်ကတီၤအီၤဖျိၣ်ဝဲၤကျါလၢတၢ်ကူၣ်ဘဉ်ကူၣ်သ့ဒီးတၢ်သိၣ်လိန့ၣ်ယုၤ (Department of Education and Training), တၢ်ပူၤဖျဲးကွဲထွဲကဟုကယာ်ဘံးထီၣ်ရံၤ (Safer Care Victoria) ဒီးတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်ကျါ (Department of Health)န့ၣ်လီၤ